

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂ ၀၅(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ပေးဆောင်ရမည့်ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ (ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်မရှိခဲ့ပါက)

-----မှ-----အထိ၊ သုံးလပတ်ကာလအတွက် ခန့်မှန်းချက်။

ဝင်ငွေရလမ်း	ဝင်ငွေ	သက်သာခွင့်	ကျသင့်ဝင်ငွေခွန်
စုစုပေါင်း			

လက်မှတ် -----

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-----

တာဝန်-----

လိပ်စာ -----

ရက်စွဲ၊ -----

မှတ်ချက်။

သက်သာခွင့်များ နုတ်ပယ်ရာတွင် သုံးလပတ်အလိုက် အချိုးကျ နုတ်ပယ်၍ တွက်ချက်ရမည်။